

邦节

- ဗမာစာလုံး ကဝါ <b-zi' b-shan> 粗鲁地, 错误地
- ဗမာဆော့ နါ <b-hsaw'> [英 basalt] 【矿】玄武岩
- ဗမာဗေ ကဝါ <b-zi' b-za'> = ဗမာဗေ
- ဗမာဗေ ကဝါ <b-zi' b-zat> = ဗမာဗေ
- ဗမာဗေမူ ကဝါ <b-zeit b-mwa'> 四分五裂, 粉碎
- ဗမာဗေ ကဝါ <b-da b-dei> (古)尊敬, 尊重
- ဗမာဗေ ကဝါ <b-dei b-da> = ဗမာဗေ
- ဗမာဗေကိုင် ကဝါ <b-daw: b-yait> 匆匆忙忙, 慌里慌张, 急躁地, 鲁莽地: ~ နှင့်ထွက်ပြေးသွားသည်။ 慌里慌张地逃走了。
- ဗမာဗေ နါ <b-dait bye:> = ဗမာဗေ
- ဗမာဗေကိုင် ကဝါ <b-dein: b-dait> 挑拨: ~ ပြောတယ်။ 挑拨地说。
- ဗမာဗေခိုင် နါ <ba'det khyain'> = ဗမာဗေခိုင်
- ဗမာဗေခိုင် နါ <ba'det khyait> 字母 ဗ 的名称
- ဗမာဗေခိုင်လိုင် ကါ <ba'det khyait lait> ①中部磨损凹陷: ခင်ဗျားသွား ~ နေပြီ။ 你的牙齿凹缺了。②(喻)经历颇多: ခါမျိုးတော့ငါက ~ နေပြီ။ 这类事我经历多了。
- ဗမာဗေခိုင်သေနတ် နါ <ba'det khyait th-nat> 一种双筒枪
- ဗမာ နါ <b-don> 阿龙 (အလုံ) 镇古称(今在 မုံရွာ 镇区附近)
- ဗမာလာ နါ <ba ni la> [英 vanilla] 【植】①香子兰属 ②香子兰属植物 ③香子兰, 香草, 香草香精 Strombosia Javanica
- ဗမာဒီယမ် နါ <ba nei di ywan> [英 vanadium] 【化】钒
- ဗမာထွက်ရပ်ဂိုဏ်း နါ <b-ma' htet yat gain:> “缅甸出路派”组织。1939年10月以“我缅人协会”为主组成的各政党团体联合反英组织, 英译名为 Freedom Bloc
- ဗမာ နါ <b-ma> ①(口)缅甸, 缅甸人: ~ နည်း: 缅甸方式 / ~ ဟန် 缅甸风格 / ~ ဆေး: 缅甸药; 缅甸烟叶 ②骨牌中七对牌, 如天牌, 地牌等。
- ဗမာပင်စိမ်း နါ <b-ma pin zein:> 【植】樟脑罗勒 Ocimum Canum, Sims (Rosary; Tulsi)
- ဗမာ မှီ နါ <b-maw> (古)驯象师
- ဗမာကြော် နါ <b-ya gyaw> [印缅]一种印度油炸点心(用粗土豆粉, 洋葱, 辣椒, 调味香料等做成的点心)
- ဗမာအိတ် နါ <b-ya: eit> ①古时缅医放药的长挎包 ②猎人装猎获物的挎包 ③钱包
- ဗမာဝင်ဗယ် ကါ <b-yaut b-yet> ①动荡不定, 混乱: ပွဲကြည့်ပရိသတ် ~ ဖြစ်နေတုန်းမှာ..... 正当观众混乱的时候..... ②无秩序, 紊乱: ~ ပြောတယ်။ 讲话语无伦次。
- ဗမာချာ ကဝါ <b-r-khya / b-l-khya> ①差劲儿, 无用: ဒီရုပ်

- ရုပ်ဟာ ~ ပါကွာ။ 这影片太次了。 / ~ ချွတ်ဖြိုကျအောင် ဆင်းရဲတဲ့ဘဝ 穷途潦倒的生活 ②杂乱无章地, 一塌糊涂: သည်လူ ~ ရူးသည်။ 这人疯得厉害。 / အရက်မူးလို့ ~ စိုင်းနေတယ်။ 醉得一塌糊涂。
- ဗမာချာလိုင် ကါ <b-r-khya lait / b-l-khya lait> 破烂不堪: ~ နေတဲ့တွင်းခုံ 很破的车床
- ဗမာချာလန် ကါ <b-r-khya lan / b-l-khya lan> 破烂不堪
- ဗမာခိတ်ဗရဟာ ကဝါ <b-r-zeit b-r-bwa> 粉碎: ယန်းကန်ပြား ~ ကွဲသွားတယ်။ 盘子摔得粉碎。
- ဗမာနံ ကါ <b-r-nan' / b-l-nan'> 到处: ဗမာနံတို့ကို ~ မထားပါနဲ့။ 别把东西放得到处都是。
- ဗမာပျစ် ကဝါ <b-r-byit / b-l-byit> 乱蓬蓬, 乱糟糟, 混杂在一起: ဘောင်းဘီတထည်လုံးလဲအဖာတွေ ~ နဲ့။ 裤子上补满了补丁。 / မုတ်ဆိတ်မူး ~ နှင့်လူ 胡子拉碴的人
- ဗမာပွ ကဝါ <b-r-bwa' / b-l-bwa'> 乱七八糟, 杂乱无章: ဗမာပွတို့ကိုတောင်ထိုးမြှောက်ထိုးနှင့် ~ ဖြစ်နေ၏။ 东西放得乱七八糟。 / အဝတ်အစားမှာအဖာအထေး ~ နှင့်ဖြစ်နေသည်။ 衣服到处是补丁。
- ဗမာပွစောင်းရမ်း ကဝါ <b-r-bwa' saun: yan: / b-l-bwa' saun: yan:> 杂乱无章: စာအုပ်တွေကိုစားပွဲပေါ်မှာ ~ ထားတယ်။ 把书乱放在桌子上。
- ဗမာပွ ကဝါ <b-r-bwa / b-l-bwa> 到处都是: ကြမ်းပြင်ပေါ်မှာထမင်းတွေ ~ စိတ်နေတယ်။ 饭撒得满地都是。
- ဗမာပွ ကဝါ <b-r-bwei / b-l-bwei> 乱糟糟: ချည်တွေ ~ ရှုပ်ထွေးသည်။ 纱线乱作一团。 / အခန်းထဲမှာ ~ ဖြစ်နေတတ်။ 房间里乱七八糟。
- ဗမာပွတ် ကဝါ <b-r-bwet / b-l-bwet> 闹哄哄: တရပ်ကွက်လုံး ~ ဆူညံသွားတာပဲ။ 整个居民区都闹哄哄的。
- ဗမာပွတ် ကဝါ <b-r-byut / b-l-byut> ①拥挤不堪: လူတွေ ~ ဖြစ်နေလို့တော်တော်နဲ့ထွက်လို့မရဘူး။ 人太拥挤, 一下子出不去。②(果实)累累: ပန်းသီးတွေ ~ သီးနေတယ်။ (树上)结满了苹果。
- ဗမာရှုတ် ကဝါ <b-r-shut / b-l-shut> ①不严肃地: ဘယ်တော့မှ ~ မလုပ်ဘူး။ 从来不苟言笑。②滑稽地: ~ ဇာတ် 滑稽剧
- ဗမာစီယာ နါ <b-ra si ya> = ဘမာစီယာ
- ဗမာ နါ <b-ye'> 缅东吾东部山区的一个少数民族, 有人称为“山克伦人”
- ဗမာကိတ် နါ <b-ro keit> = ဘမာကိတ်
- ဗမာမင်း နါ <b-ro min:> [英 bromine] 【化】溴
- ဗမာဂျီ နါ <b-yin gyi> ①罗马天主教徒: ~ ဘာသာ 罗马天主教 / ~ ဝိန်း: 罗马天主教 ②葡萄牙人, 欧洲人
- ဗမာဂျီနာ နါ <b-yin gyi na> = ဘမာဂျီနာ
- ဗမာဂင်းနန်း နါ <b-rin: gan:> = ဘမာဂင်းနန်း